

“ဒီဗီဘီဒီဘီဘီ” အချေအတင် ဆွေးနွေးပွဲ အစီအစဉ်ကို ဒီဗီဘီ သတင်းဌာနက စနေနေ့တိုင်း ရိုက်ကူးပြီး ဒီဗီဘီရုပ်သံလိုင်းမှာ အထက်ပါ အစီအစဉ်အတိုင်း ထုတ်လွှင့် တင်ဆက်ပါတယ်။

DVB Debate ဟာ မိမိတို့ရဲ့အတွေးအမြင် အယူအဆတွေကို လွတ်လပ်စွာ သဘောကွဲလွဲနိုင်ဖို့၊ အပြန်အလှန် နားလည်မှုတွေကို တည်ဆောက်နိုင်ဖို့၊ မြန်မာ့အနာဂတ် ပိုမိုကောင်းမွန်လာစေဖို့၊ လူ့အဖွဲ့အစည်းအတွင်းမှာရှိနေတဲ့ ပြဿနာတွေကို အဖြေရှာနိုင်ဖို့၊ လူတိုင်းပါဝင်နိုင်ပြီး မတူကွဲပြားတာတွေကို လက်ခံပေးနိုင်ဖို့၊ အချေအတင်ဆွေးနွေးတဲ့ ယဉ်ကျေးမှု ပေါ်ထွက်လာစေဖို့ ရည်ရွယ်ပါတယ်။

မီဒီယာတွေနဲ့ အသင်းအဖွဲ့တွေကိုလည်း အခုလို လွတ်လပ်ပွင့်လင်းတဲ့ ဒီဘီဘီရဲ့ အချေအတင် ဆွေးနွေးပွဲမှာ ပါဝင်ဖို့ကို ဖိတ်ခေါ်ပါတယ်။

အပတ်စဉ် သတင်းထုတ်ပြန်ချက်တွေ၊ သတင်းဓာတ်ပုံတွေနဲ့ ဒီဘီဘီကာတွန်းကို ရုပ်သံရိုက်ကူးပြီး မကြာခင်မှာပဲ ဒီဗီဘီဒီဘီဘီရဲ့ Facebook စာမျက်နှာနဲ့ ဝက်ဘ်ဆိုဒ်မှာ ကြည့်ရှုနိုင်ပါတယ်။

| <b>Debate on DVB TV</b> |                            |
|-------------------------|----------------------------|
| <b>Sunday:</b>          | <b>19:15 (New), 21:00</b>  |
| <b>Monday:</b>          | <b>10:15, 15:15, 21:00</b> |
| <b>Wednesday:</b>       | <b>10:15, 15:15</b>        |
| <b>Friday:</b>          | <b>15:15, 21:00</b>        |



အမှတ် - ၄၅၄၊ ၇ လွှာ၊  
 ကုန်သည်လမ်းနှင့်  
 ပိုလ်ကလေးဈေးလမ်းထောင့်၊  
 ပိုလ်တထောင်မြို့နယ်၊ ရန်ကုန်။

**DVB**

ယခုအပတ် ဆွေးနွေးပွဲအတွက် မေးခွန်းကတော့

**“ပြည့်တန်ဆာလုပ်ငန်းတွေကို တရားဝင်  
ခွင့်ပြုသင့်လား”**

ဖြစ်ပါတယ်။

မှတ်ချက်ပေးလိုတာ

အကြံပြုလိုတာ

မေးမြန်းလိုတာတွေ ရှိပါက ရုံးချိန်အတွင်း

ဖုန်းနံပါတ် +၉၅ ၉၄ ၅၉၈ ၆၅ ၉၄၀ နဲ့

debate@dvb.no ကို ဆက်သွယ်ပြီး

### “ပြည့်တန်ဆာလုပ်ငန်းတွေကို တရားဝင် ခွင့်ပြုသင့်လား” (သာလွန်ဖောင်းထက်)

ဆင်းရဲမွဲတေမှု၊ အလုပ်အကိုင်ရှားပါးမှုတွေက ဖွံ့ဖြိုးဆဲမြန်မာနိုင်ငံမှာရှိနေတဲ့ အမျိုးသမီးတချို့ကို ပြည့်တန်ဆာတွေအဖြစ် အသက်မွေးအလုပ်လုပ်ဖို့ တွန်းပို့စေတဲ့ အကြောင်းအရာတွေအဖြစ် ရှိနေပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံမှာ ပြည့်တန်ဆာတွေအဖြစ် အသက်မွေးရင် နှိပ်ကွပ်မယ့် ဥပဒေကြီးရှိနေပြီး အမြဲတမ်းလိုလို ဖမ်းဆီးထောင်ချတာတွေလည်း ရှိနေပါတယ်။ ပြည့်တန်ဆာလုပ်ငန်းတွေဟာ နိုင်ငံတကာမှာ တရားဝင်လုပ်ငန်းတွေအဖြစ် ခွင့်ပြုနေတာမို့ မြန်မာနိုင်ငံမှာရော ပြည့်တန်ဆာလုပ်ငန်းတွေကို တရားဝင်ခွင့်ပြုပါသလား။

#### ပြည့်တန်ဆာတွေ ဘယ်အချိန်ကတည်းကရှိခဲ့လဲ

ထေရဝါဒဗုဒ္ဓဘာသာကိုကိုးကွယ်တဲ့ မြန်မာနိုင်ငံမှာ ပြည့်တန်ဆာတွေဟာ ဘုရားရှင်လက်ထက်ကတည်းက ရှိနေခဲ့တယ်လို့ ဘာသာရေးဆိုင်ရာ မှတ်တမ်းမှတ်ရာတွေမှာ ဖော်ပြထားပါတယ်။ သီရိမာ၊ အဗ္ဗပါလီလို့ခေါ်တဲ့ ပြည့်တန်ဆာတွေဟာ နောက်ဆုံးမှာ ဘုရားရှင်ရဲ့ တရားဟောပြောမှုကြောင့် အကျွတ်တရားရလို့ ရဟန္တာမတွေအဖြစ် ဘဝနိဂုံးချုပ်သွားတယ်ဆိုတာလည်း ဗုဒ္ဓနိပါတ်သက်တဲ့ ဇာတ်တော်တွေမှာ ဖော်ပြထားပါတယ်။ ဒါဆိုရင် ပြည့်တန်ဆာတွေဟာ ရှေးနှစ်ပေါင်းများစွာကတည်းက ရှိနေခဲ့တယ်ဆိုတာ ဘာသာရေးအရ ငြင်းလို့မရနိုင်ဘူးဆိုတာ အသေအချာပါပဲ။

#### လိင်အလုပ်သမားတွေပေါ်ထွန်းရတဲ့ အဓိကအကြောင်းအရင်း

ဖွံ့ဖြိုးဆဲမြန်မာနိုင်ငံမှာ ပြည့်တန်ဆာအလုပ်နဲ့ အသက်မွေးကြတဲ့ လိင်အလုပ်သမားတွေများစွာရှိပြီး အဓိကအားဖြင့်တော့ ဆင်းရဲမွဲတေမှုနဲ့ အလုပ်အကိုင်ရှားပါးမှုတွေက အမျိုးသမီးတချို့ကို လိင်အလုပ်သမားတွေအဖြစ် အလုပ်လုပ်ကိုင်ဖို့ တွန်းပို့ခဲ့တာပါ။ အဲဒီအကြောင်းတွေအပြင် အခြားသော အကြောင်းအရာတွေလည်း ရှိနိုင်ပါသေးတယ်။ ဒါပေမယ့်လည်း မြန်မာနိုင်ငံမှာ ပြည့်တန်ဆာလုပ်ငန်းဟာ တရားမဝင်လုပ်ငန်းအဖြစ်တည်ရှိပြီး ပြည့်တန်ဆာတွေဟာ ခိုးကြောင်ခိုးဝှက် တရားမဝင်တွေအဖြစ် လုပ်ကိုင်ကြပါတယ်။ တရားမဝင်၊ ခိုးကြောင်ခိုးဝှက် လုပ်ကိုင်တယ်ဆိုပေမယ့်လည်း မြို့ကြီးပြကြီးနဲ့ နေရာတိုင်းမှာ ပြည့်တန်ဆာလုပ်ငန်းတွေ၊ လိင်အလုပ်သမားတွေ ရှိနေပါတယ်။

#### ၁၉၄၉ ခုနှစ် ပြည့်တန်ဆာနှိပ်ကွပ်ရေးဥပဒေ

မြန်မာနိုင်ငံမှာ ပြည့်တန်ဆာလုပ်ငန်းကို နှိပ်ကွပ်ရေးယူနိုင်ဖို့ ၁၉၄၉ ခုနှစ် ပြည့်တန်ဆာ နှိပ်ကွပ်ရေးဥပဒေကို ပြဋ္ဌာန်းထားပါတယ်။ အဓိကအားဖြင့် ဒီဥပဒေဟာ ပြည့်တန်ဆာလုပ်ငန်းတွေကို မဖြစ်ထွန်းလာစေဖို့ ဖြစ်ပါတယ်။ ဒီဥပဒေရှိနေပေမယ့်လည်း ၁၉၄၉ ခုနှစ်ကနေ အခုအချိန်အထိ ပြည့်တန်ဆာလုပ်ငန်းဟာ မပပျောက်တဲ့အပြင် ဆင်းရဲကျပ်တည်းမှုက ပြည့်တန်ဆာလုပ်ငန်းတွေကို ပိုပြီးတောင် ကြီးထွားလာစေတဲ့ အခြေအနေပါ။ ပြည့်တန်ဆာဥပဒေမှာ ပုဒ်မ ၁၈ ခုပါရှိပြီး အဓိကအားဖြင့် ပြည့်တန်ဆာလုပ်ငန်း ပတ်သက်ဆက်နွယ်မှုကစလို့ ပြည့်တန်ဆာတွေကို အနည်းဆုံး ထောင်ဒဏ် ၆ လကနေ ၃ နှစ်အထိ အပြစ်ပေးနိုင်တယ်လို့

အပြစ်ပေးနိုင်တယ်လို့ ပြဋ္ဌာန်းထားပါတယ်။ ဒီဥပဒေဟာ တကယ်တော့ ခေတ်မမီတော့တဲ့ ဥပဒေဖြစ်ပေမယ့်လည်း ဒီနေ့ဒီအချိန်အထိ အသက်ဝင်နေသေးတာမို့ အခြေအနေကြောင့် ပြည့်တန်ဆာဘဝ ရောက်ရှိနေတဲ့ အမျိုးသမီးတွေကို ပိုမိုပြီး ခေါင်းပုံဖြတ် အနိုင်ကျင့်မှုတွေ ဖြစ်ပေါ်စေတယ်လို့လည်း ဝေဖန်သုံးသပ်မှုတွေ ရှိပါတယ်။

#### ကွန်ဒုံးဆောင်လို့ ပြည့်တန်ဆာမှုနဲ့ ဖမ်းဆီးမှု

စစ်အာဏာရှင်ခေတ်လက်ထက်မှာ ကွန်ဒုံးလက်ဝယ်တွေရှိတာနဲ့ ပြည့်တန်ဆာမှုနဲ့ အဖမ်းခံရတဲ့ အမျိုးသမီးတွေ အများအပြားရှိခဲ့ပါတယ်။ ဒီနေ့ခေတ်အထိလည်း ကွန်ဒုံးသွားဝေတာကို ပြည့်တန်ဆာ နှိပ်ကွပ်ရေးဥပဒေပါ ကျော်စောမှုနဲ့ ဖမ်းဆီးထောင်ချခံရတဲ့ ဖြစ်စဉ်တွေလည်း ရှိနေပါတယ်။

ပြည့်တန်ဆာနှိပ်ကွပ်ရေးဥပဒေနဲ့ အမျိုးသမီးတချို့ကို လုပ်ကြံအနိုင်ကျင့်ခဲ့တဲ့ဖြစ်စဉ် တွေရှိသလို အာဏာပိုင်တချို့တွေဘက်ကလည်း ပြည့်တန်ဆာ ဖမ်းဆီးရေးယူမှုတွေမှာ အကျင့်ပျက်ခြစားမှုတွေလည်း ရှိခဲ့တဲ့ သာဓကဖြစ်စဉ်တွေလည်း ရှိနေပါတယ်။

#### ခေတ်မမီတော့တဲ့ ပြည့်တန်ဆာဥပဒေ မပြင်ဆင်နိုင်သေး

မြန်မာနိုင်ငံအသွင်ကူးပြောင်းပြီး လွှတ်တော်တွေ ပေါ်ပေါက်လာတဲ့အချိန်မှာ ပြည့်တန်ဆာနှိပ်ကွပ်ရေးဥပဒေကို ပြင်ဆင်ဖို့ ကြိုးပမ်းမှုတွေ လွှတ်တော်မှာ ပေါ်ပေါက်ခဲ့ပါတယ်။ ၂၀၁၃ ခုနှစ်မှာ လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက ပြည့်တန်ဆာ နှိပ်ကွပ်ရေးဥပဒေကို ပြင်ဆင်ဖို့ လွှတ်တော်မှာ မေးခွန်းမေးမြန်းခဲ့ပါတယ်။

“ပြည့်တန်ဆာဆိုသည်မှာ ဗုဒ္ဓခေတ်ကတည်းကရှိခဲ့ပြီး၊ ဒီနေ့ခေတ်မှာလည်း ကမ္ဘာ့နိုင်ငံအသီးသီးတွင် ပြည့်တန်ဆာများရှိနေပါကြောင်း၊ ဘာသာရေးအထိန်းအကွပ်ကြောင့် ပြည့်တန်ဆာလုပ်ငန်း ဖွံ့ဖြိုးတိုးတက်နိုင်ဖို့ မဖွံ့ဖြိုးတိုးတက်နိုင်ဘဲ သာလျှင် ကွာခြားလျက်ရှိရာ ပြည့်တန်ဆာများနှင့် ပတ်သက်သော ဥပဒေများကိုလည်း ကမ္ဘာ့နိုင်ငံအများစုတွင် ပြဋ္ဌာန်းထားကြပါကြောင်း၊ အာရှဒေသတွင် ဂျပန်၊ တရုတ်၊ ထိုင်း၊ စင်ကာပူနိုင်ငံတွင် ယင်းလုပ်ငန်းများကို တရားဝင်ဖျော်ကွက် အဖြစ်ကို သတ်မှတ်ပေးထားပါကြောင်း၊ ဤကိစ္စရပ်များမှာ မလွန်ဆန်နိုင်သော လူတန်းစားများအတွက် သီးခြားသတ်မှတ်ပေးထားခြင်းလည်းဖြစ်ပါကြောင်း၊ မည်သည့်နိုင်ငံတွင်မဆို ပြည့်တန်ဆာမှာ အနည်းနှင့် အများရှိနေကြပြီး မြန်မာနိုင်ငံတွင်လည်း ပြည့်တန်ဆာဆိုသည်မှာ ခေတ်အဆက်ဆက်ကရှိခဲ့ပြီး ယခုအချိန်ထိ လျော့နည်းပပျောက်သွားခြင်း မရှိသေးပါကြောင်း၊ မိမိတို့နိုင်ငံ၏ ဆင်းရဲမွဲတေမှုပြဿနာနှင့် အလုပ်အကိုင်အခွင့်အလမ်း ရှားပါးမှုကြောင့်လည်းကောင်း၊ အလုပ်အကိုင်အခွင့်အလမ်းတွေရရှိသော်လည်း လိုလောက်မှုမရှိသည့် အမျိုးသမီးများရရှိသော လုပ်အားခများကြောင့်လည်းကောင်း တချို့သော အမျိုးသမီးများမှာ ဤဘဝကို ရောက်ရှိသွားခဲ့ရပါကြောင်း၊ ငွေကိုလွယ်လွယ်ရလို့မူ အလုပ်အကိုင်မရှိလို့ လုပ်ရာကနေ နှစ်မွန်းသွားပြီး မထူးဇာတ် ခင်းကြသောသူများလည်း အများကြီးရှိသလို၊ ကောင်းရာကောင်းကြောင်းလုပ်ကိုင်ပြီး ဒီဘဝက ရှမ်းထွက်ချင်သူများလည်း အများကြီးရှိပါကြောင်း။

ထို့အတွက်ကြောင့် အောက်ပါမေးခွန်းများကို မေးမြန်းလိုပါကြောင်း-  
**ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော် အစိုးရလက်ထက်တွင် ၁၉၄၉ ခုနှစ် ပြည့်တန်ဆာနှိပ်ကွပ်ရေးဥပဒေအရ တစ်နှစ်လျှင် အရေးယူခဲ့သော မူဝါဒအရေအတွက် မည်မျှရှိပါသနည်း။**

**အဆိုပါမူဝါဒများ ဖြစ်ပွားရခြင်းမှာ နိုင်ငံတော်၏ ဆင်းရဲမွဲတေမှုပြဿနာနှင့် အလုပ်အကိုင်ရှားပါးမှု ပြဿနာတို့ကြောင့် ပြည့်တန်ဆာ မူဝါဒအများစုဖြစ်လာပြီး ဖမ်းဆီးနှိပ်ကွပ်ရေးဖြင့် ပြည့်တန်ဆာလုပ်ငန်း၊ ပြည့်တန်ဆာ အရေအတွက်တွေ များပြားလာခြင်းကို ဟန့်တားနိုင်မည်လား။**

**၁၉၄၉ ခုနှစ် ပြည့်တန်ဆာနှိပ်ကွပ်ရေးဥပဒေအရ အရေးယူခံရသော အမျိုးသမီးများမှာ အကျဉ်းထောင်အတွင်းမှာ HIV, AIDS ရောဂါ ပပျောက်ရေးအတွက်လည်းကောင်း၊ ဘဝသစ်ပြန်လည်ထူထောင်ရေးအတွက်လည်းကောင်း ကျန်းမာရေး၊ လူမှုရေးထောင်မှထွက်ပြီး ထောင်မှ ပြန်လည် လွတ်မြောက်လာသည့်အခါ မည်ကဲ့သို့ ကူညီထားပါသနည်း။**

**အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်သောအခါ မူလပြည့်တန်ဆာလုပ်ငန်းကို ပြန်လည်မရောက်ရှိနိုင်ရေးအတွက် နိုင်ငံတော်မှ မည်ကဲ့သို့ စီမံထားရှိပါသနည်း။**

၁၉၄၉ ခုနှစ် ပြည့်တန်ဆာနှိပ်ကွပ်ရေး အက်ဥပဒေအရ ယနေ့ခေတ်ကာလနှင့် လိုက်လျော်ညီထွေမှု မရှိသည့်အတွက် ပြန်လည်ပြင်ဆင်ရေးဆွဲရန် အစီအစဉ်ရှိ၊ မရှိ သိရှိလိုပါကြောင်း ဒေါ်စန္ဒာမင်းက လွှတ်တော်မှာ မေးမြန်းခဲ့ပါတယ်။

ဒါပေမယ့်လည်း သက်ဆိုင်ရာ ပြည်ထဲရေးဝန်ကြီးက ပြည့်တန်ဆာနှိပ်ကွပ်ရေးဥပဒေကို မပြင်ဆင်နိုင်သေးဘူးလို့သာ အကြောင်းပြန်ခဲ့ပါတယ်။ ဒီဥပဒေဟာ ဒီနေ့ခေတ် လူ့အခွင့်အရေး စံချိန်စံညွှန်းတွေနဲ့လည်း မကိုက်ညီဘူး လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေက ဆိုပါတယ်။

#### ပြည့်တန်ဆာဆိုင်ရာ ဥပဒေကြမ်းရေးဆွဲနေပြီ

ပြည့်တန်ဆာတွေကို ဖမ်းဆီးရမိတဲ့အခါ ထောင်မချပဲ အသက်မွေးဝမ်းကျောင်းပညာနဲ့ လုပ်ငန်းရင်းနှီးငွေ ထုတ်ပေးဖို့၊ ပြည့်တန်ဆာတွေအတွက် ကျန်းမာရေးဆိုင်ရာ စောင့်ရှောက်မှုတွေ ပေးနိုင်ဖို့အပါအဝင် ပြည့်တန်ဆာဆိုင်ရာ ဥပဒေကြမ်းတစ်ရပ်ကို အစိုးရဘက်က အခု ရေးဆွဲနေပါတယ်။

အဲဒီဥပဒေကြမ်းမှာ ပထမတစ်ကြိမ် ဖမ်းမိချိန်မှာတော့ ပြည့်တန်ဆာတွေအတွက် ထောင်ဒဏ်ဆိုတာ မပါတော့ဘဲ ပြည့်တန်ဆာတွေကို လိင်အလုပ်သမားလုပ်ငန်းတွေက ရှမ်းထွက်နိုင်ဖို့ ရည်ရွယ်ထားတဲ့ ဥပဒေကြမ်းလည်း ဖြစ်ပါတယ်။ အခွင့်အလမ်းပေးပြီးမှ ပြန်လည်ကျူးလွန်ရင်တော့ ထောင်ဒဏ်တစ်လ ချမှတ်ဖို့လည်း ဖော်ပြထားပါတယ်။

ပြည့်တန်ဆာဥပဒေကြမ်းက ပြည့်တန်ဆာလောကသို့ ခြေချော်လက်ချော် ရောက်ရှိခဲ့ရပြီး အတားအဆီးများကို ရှန်းမထွက်နိုင်သူများအတွက် အဓိကရည်ရွယ်ကာ ရေးဆွဲထားတာဖြစ်ပြီး အခန်း ၁၀ ခန်းနှင့် ပုဒ်မ ၄၁ ခု ပါဝင်ပါတယ်။